

Early Start Kindergarten အကြောင်း ကျွန်ုပ် မည်သည့်နေရာတွင် ပိုမိုသိရှိနိုင်သနည်း။

Early Start Kindergarten အကြောင်း အချက်အလက် ပိုမိုသိရှိလိုပါက ဝက်ဘ်ဆိုက် education.vic.gov.au

တွင် Early Start Kindergarten ကိုရှာပါ (သို့မဟုတ်) သင်၏ ဒေသဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးဌာနရုံးကို ဆက်သွယ်ပါ။

Regional office contacts

Regional Office	Location
North-eastern Victoria 1300 333 231	Benalla Wodonga Wangaratta Seymour Shepparton Glen Waverley
North-western Victoria 1300 338 691	Bendigo Mildura Swan Hill Coburg Greensborough
South-eastern Victoria 1300 338 738	Moe Leongatha Warragul Sale Cheltenham Frankston Dandenong
South-western Victoria 1300 333 232	Ararat Ballarat Geelong Horsham Warrnambool Footscray Keilor

ပညာရေးနှင့် လေ့ကျင့်ရေး ဌာနမှ ထုတ်ဝေသည်။
2021 ခုနှစ်၊ ဧပြီလ။ မဲလ်ဘုန်းမြို့။ (ပြန်လည်တည်းဖြတ်သည်)
© ဗစ်တိုးရီးယားပြည်နယ်



အစောပိုင်း
ကလေးအရွယ်၌ စတင်သည့်
သူငယ်တန်းကျောင်း



Kindergarten (သုငယ်တန်းကျောင်း)

အဘယ်ကြောင့် အရေးကြီးပါသလဲ။

သုငယ်တန်းကျောင်း၌ ကလေးများသည် တီထွင်ဉာဏ်၊ လူမှုရေးဆိုင်ရာနှင့် စိတ်ခံစားမှု ဆိုင်ရာ ကျွမ်းကျင်မှုများ နှင့်တကွ အစောပိုင်း စာအရေးအဖတ်နှင့် ဘာသာစကား ကျွမ်းကျင်မှုများအပါအဝင် အဓိကကျသည့် ကျွမ်းကျင်မှုများကို သင်ယူဆည်းပူး ပါသည်။ နှစ် နှစ်နေ့ရသည့် သုငယ်တန်းကျောင်းသည် တစ်နှစ်တည်း နေခြင်းထက် ပိုမို ကောင်းမွန်ပြီး၊ ကလေးများအတွက် ကျောင်းနှင့်တကွ အောင်မြင်မှုရရှိရန်အတွက် ပြင်ဆင်ရာတွင် အထောက်အကူဖြစ်စေသည်ဟု သုတေသနက ပြသပါသည်။

Early Start Kindergarten ဆိုသည်မှာ အဘယ်နည်း။

Early Start Kindergarten သည် တက်ရောက်ရန် သတ်မှတ်ချက်နှင့် ညီညွတ်သော သုံးနှစ်အရွယ် ကလေးများအတွက် တတ်ကျွမ်းသော ဆရာ/ဆရာမ များက တစ်ပတ်လျှင် ၁၅ နာရီ အထိ အခမဲ့ (သို့မဟုတ်) စရိတ်နည်းနည်းဖြင့် အစီအစဉ်များကို သင်ကြားပို့ချပေးသည့် သုငယ်တန်းကျောင်းဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ် အစိုးရသည် ရန်ပုံငွေ မတည်ပေးထားသည့် သုံးနှစ်အရွယ် သုငယ်တန်းကျောင်းကို တစ်ပတ် လျှင် ၅ နာရီမှစ၍ စတင်ဖွင့်လှစ်နေပါသည်။ ယင်းသို့ စတင်ဖွင့်နေစဉ် အတောအတွင်း Early Start Kindergarten တွင် ရန်ပုံငွေချပေးထားသည့် သုငယ်တန်းကျောင်းအစီအစဉ်ကို တစ်ပတ်လျှင် ၁၅ နာရီ ဆက်လက် ပို့ချပေးပါမည်။

Early Start Kindergarten ရန်ပုံငွေအတွက် လျှောက်လွှာများကို သင့် ကိုယ်စား ပို့ချသင်ကြားပေးမည့် ကျောင်းမှ တင်သွင်းပေးမည်ဖြစ်ပြီး ခွင့်ပြုရန်ပုံငွေ ကို ကျောင်းသို့တိုက်ရိုက် ချပေးပါသည်။

ကျွန်ုပ် ကလေး တက်ရောက်ရန် သတ်မှတ်ချက်ကို ညီပါသလား။

သတ်မှတ်ချက်ကို ညီရန်အတွက် သင့်ကလေးသည် သူတို့ kindergarten စတင် တက်ရောက်ရမည့်နှစ်တွင် ဧပြီလ 30 ရက်နေ့ မတိုင်မီ အသက် သုံးနှစ်ပြည့်ပြီး ဖြစ်ရ မည့်အပြင် အောက်ပါ သတ်မှတ်ချက်များအနက် တစ်ခုနှင့် ကိုက်ညီရမည်-

- ဒုက္ခသည် နောက်ခံ (သို့) နိုင်ငံရေးခိုလှုံ့ခွင့်လျှောက်ထားသူ နောက်ခံမှ ဖြစ်ရမည်။
- အဘိုးရင်းဂျင်း တိုင်းရင်းလူမျိုး (သို့) တောရက်စံရေလက်ကြား ကျွန်းသားလူမျိုး နောက်ခံမှ ဖြစ်ရမည်။
- သင့်မိသားစုသည် Child Protection (ကလေးအကာအကွယ်ပေးရေးဌာန)နှင့် အဆက်အသွယ်ရှိပြီးဖြစ်ရမည်။



ကျွန်ုပ်၏ ကလေးကို မည်ကဲ့သို့ ကျောင်းအပ်ရမည်နည်း။

သင်သည် သင့်အနီးအနားရှိ သုငယ်တန်းကျောင်း သို့မဟုတ် ဒေသခံ ကောင်စီ ရုံးကို ဆက်သွယ်ပြီး Early Start Kindergarten တွင် ကျောင်းအပ် ရန် မေးမြန်းခြင်းအားဖြင့် သင့်ကလေးကို ကျောင်းအပ်နိုင်ပါသည်။ နောက် တစ်နည်းအားဖြင့် သင်၏ Child FIRST ဌာန (သို့မဟုတ်) Child Protection ဌာနမှ ဝန်ထမ်း၊ မိခင်နှင့် ကလေး ကျန်းမာရေး သူနာပြု၊ ယဉ်ကျေးမှုနှစ်မျိုး-လုပ်သား၊ အထောက်အကူပြု ကစားအုပ်စု ပံ့ပိုးသူ အပါအဝင် သင့်အား ပံ့ပိုးကူညီသည့် မည်သည့် အတတ်ပညာရှင်မဆို သင့်ကိုယ်စား ကျောင်းအပ်ပေးနိုင်ပါသည်။ သင်၏ Early Childhood Implementation Branch (အစောပိုင်း ကလေးအရွယ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ရုံးခွဲ) သင်နှင့်အနီးဆုံး Department of Education and Training office (ပညာရေးနှင့်လေ့ကျင့်ရေး ဌာနရုံး) ရှိ Koorie Engagement Support Officer (KESO) (Koorie လူမျိုး ထိတွေ့ချိတ်ဆက်မှု ပံ့ပိုးရေး အရာရှိ) (သို့မဟုတ်) Early Childhood Learning Adviser (အစော ပိုင်းကလေးအရွယ် သင်ကြားရေးအကြံပေး) တစ်ဦးကလည်း လျှောက်ထားရန် အတွက် သင့်အား ကူညီပေးနိုင်ပါသည်။

ကျွန်ုပ် ကလေးသည် အသက်လေးနှစ်အရွယ် သုငယ်တန်း ကျောင်းကိုလည်း တက်သင့်ပါသလား။

တက်သင့်ပါသည်။ ပုံမှန်ကျောင်းမနေမီနှစ်၌ တက်ရောက်ရမည့် သုငယ်တန်း ကျောင်း အစီအစဉ်သည် သုံးနှစ်အရွယ်တွင် Early Start Kindergarten တက်ရောက်ခြင်းမှတစ်ဆင့် ကလေးအနေဖြင့် ဖွံ့ဖြိုးလာမည့် အားသာချက်များ အပေါ် တည်ဆောက်ပေးသွားမည်ဖြစ်ပါသည်။

Early Start Kindergarten တက်ရောက်ရန် သတ်မှတ်ချက်ကို ညီပါသည့် (သို့မဟုတ်) တက်ရောက်နေသည့် ကလေးများသည် ရန်ပုံငွေချပေးထားသည့် မည်သည့်သုငယ်တန်းကျောင်း အစီအစဉ်မဆို အခမဲ့ (သို့မဟုတ်) စရိတ်နည်း နည်းဖြင့် လေးနှစ်အရွယ် သုငယ်တန်းကျောင်းတွင်လည်း တစ်ပတ်လျှင် ၁၅ နာရီ တက်ရောက်နိုင်ပါသည်။

သင့်စိတ်ကြိုက် သုငယ်တန်းကျောင်း၌ နေရာလွတ် အာမခံခံနိုင်သောကြောင့် သင့် ကလေး နေရာ ရရှိနိုင်စေရန် လေးနှစ်အရွယ် သုငယ်တန်းကျောင်းကို ဖြစ်နိုင်သမျှ စောစွာ ကျောင်းအပ်ရန် ကြိုးစားပါ။

